



# Universal Declaration of Human Rights

ကမ္မာလူအခွင့်အရေးကြညာတတ်း

Gënyiùqui' Mi'cyi'sëùa' Tha'ëuvomëupù Zò cei Ā

လိုင်းနောင် (နာဂ)

# Universal Declaration of Human Rights

ကမ္မာလူအခွင့်အရေးကြညာစာတမ်း

Gënyiùqui' Mi'cyi'sëùa' Tha'ëuvomëupù Zò cei Ā

လိပ်ငန်းနောင် (နာဂ)

# **ပုဂ္ဂနိုင်မြှုတ်စာများ**

ပထမအကြိမ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ

လိုင်းနောင် (နာဂါ)

အပ်ရေး-၇၅၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုညီးစီးဌာနနှင့်  
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းတို့မှ  
ပူးပေါင်းသာသာပြန်ဆို၍  
မြန်မာနိုင်ငံအမျိုးသားလူဗျားအခွင့်အရေးကော်မရှင်မှ  
အဆမဲ့ထုတ်ဝေသည်။

## စကားချိုး

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂ<sup>၁</sup> အထွေထွေညီလာခံက ကမ္မာ့လူအခွင့်အရေး ကြညာစာတမ်းကို<sup>၂</sup> အတည်ပြုချမှတ်၍ ထုတ်ပြန်ကြညာခဲ့သည်။ ကြညာစာတမ်း၏ စာသားအပြည့်အစုံကို နောက်စာမျက်နှာများတွင် ဖော်ပြထားပါသည်။ ဤကဲ့သို့ သမိုင်းဝင် လုပ်ဆောင်ချက်ကို ဆောင်ရွက်ပြီး နောက် ကုလသမဂ္ဂအထွေထွေညီလာခံက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးအား ဤကြညာစာတမ်း၏ စာသားကို အများပြည်သူတို့ သိရှိစေရေးအတွက် ဆောင်ရွက်ရန်နှင့် နိုင်ငံများ သို့မဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကို ခွဲခြားမှု မပြုဘဲ၊ အဓိကအားဖြင့် ကျောင်းများနှင့် အခြားပညာပေးရေးအဖွဲ့အစည်းများတွင် ကြညာစာတမ်းကို ဖြန့်ချိပေးစေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ် ရှင်းလင်းဖော်ပြစေရန် ပန်ကြားခဲ့သည်။

သို့ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်သည် ကမ္မာ့လူအခွင့်အရေး ကြညာစာတမ်းကို အကိုလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုလျက် ထုတ်ပေါ်ဖြန့်ချိလိုက်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်

10.12.1948 UN ngōgām gu' gēnyiùqui' mi'ci'sëùa' tha'ëuvomëupù zò cei ā a'tong zolëu'ga' zò cei ā theianluāng. Zò cei ā lai ëgiamà nēngxuīpū lai lipgu' iānanluī. Nēngdēga' piòthiànëu lëu'ga' tanlëu'mi gu' UN nuakxi ngō gāma' UN beìmuang vompù lò lòvui ga' nēng zò cei ā lai nuakpù nuaknyiùhaīa' dëu'nguiëu tanlëu'ga' cei lò nēngkëtai ōmzëū nuakzang dei beīngaī yinngaī këgiga' cyuàng cei ēbà xīceili theipù beīhaī këthīga' zò cei ā theipēn lëu'pēn, dëu'op dëu'nguiëu iāntaī dëu'vui nguiëu cei duidei nyionù tēpù iānëu theitaīan.

Nēngpēga' leīgu' Qèmiàn gēnyiù gu'pù mi'nai mi'za kāmpū beìà gēnyiùquigu' mi'cyi'sëùa' tha'ëu vomëupù zò cei ā lai Ingëlei' ngō a'tong Qèmiàn ngō lim zatquāng ga' yinpēnluī nēng.

**Qèmiàn Gēnyiù gu'pù Mi'nai Mi'za Kāmpū Beì**

## ကျမှုလူအခွင့်အရေးကြညာစာတမ်း

**နိဒါန်း**

လူသားအားလုံး၏ မွေးရာပါ ဂုဏ်သိက္ခာနှင့် တန်းတူညီများရှိပြီး ဖယ်ရှားထုတ်ပယ်၍ မရသောအခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် ဤကျမှုပေါ်တွင် လွှတ်လပ်မှု၊ တရားမျှတမှုနှင့် ပြိုမြဲချမ်းမှုတို့အတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့်လည်းကောင်း၊

လူအခွင့်အရေးကို အလေးမထား မထိမ့်မြင်ပြုခြင်းသည် လူသားတို့၏ အကောင်းအဆိုး အကြောင်းအကျိုး ဆင်ခြင်နိုင်စွမ်းကို ဖျက်ဆီးသည့် ရိုင်းစိုင်းရက်စက်သော အပြုအမှုများ ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊ လွှတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွှတ်လပ်စွာ သက်ဝင်ယုံကြည်ခွင့်၊ ကြောက်ချုပ်ခြင်းနှင့် ချို့တဲ့ခြင်းမှ လွှတ်ကင်းခွင့်တို့ကို ရရှိခံစားရမည့် လူဘောင်လောကတစ်ရပ် ပေါ်ပေါက်လာရေးကို သာမန်လူသားအားလုံး၏ အမြင့်မားဆုံးသော မွှော်မှန်းချက်အဖြစ် ကြညာပြီးဖြစ်သောကြောင့်လည်းကောင်း၊

အာဏာသုံး၍ တရားလက်လွှတ် အုပ်ချုပ်မှုနှင့် ဖိန္ဒိပ်ချုပ်ချယ်မှုတို့ကို လူသည် နောက်ဆုံးနည်းလမ်းအနေဖြင့် ဆန့်ကျင်ပုန်ကန်သည့် အခြေအနေသို့ မရောက်ရှိစေရေးအတွက် လူအခွင့်အရေးကို ဥပဒေစိုးမိုးမှုဖြင့် ကာကွယ်ပေးရန် မဖြစ်မနေ လိုအပ်သောကြောင့်လည်းကောင်း၊

နိုင်ငံချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုဖွံ့ဖြိုးရေးကို မြှင့်တင်ရန် မဖြစ်မနေလိုအပ်သောကြောင့်လည်းကောင်း၊

## Gënyiùqui' Mi'cyi'sëùa' Tha'ëuvomëupù Zò cei Ā

Mi'cyi'sëù ëgiam nyiùpa' nyiānmei këbeīngaī yinngaīga' phiōëu luāngëu këtha'pù tha'ëuvomëupù tiāmdei nguikiu'pùa' nëng gënyiùquigu' muangdui'deihai, mei'tha' cei nuakmeiëupù leīgu' ënaīvī taian leīgu'cà,

Mi'cyi'sëùa' tha'ëuvomëupùdei gong këvuipùà mi'haīëu ëcui ëmei ëiò ëlim dui'cān yuakpùhaī lëu'thi' lëu'sei sokxuan yiòliò leīgu'cà ëqo'ëvui' këxomga' theiquāng nyioquāng, ëqo'ëvui' këxomga' muangliam, ëtop ëhiat këgìga' mi'cyi'sëùa' cètha'cèvompù mi'cyi'sëù vuīvong dëu'giëu mi' gìgipùa' dui'luīga' gipùdei nguihiānan luīleīgu'cà,

Hōlim ëthiàng këthaga' tanpù cei thiàng cei luakpùdeià mi'a' thānnyiūā dëu'këgūī gianīëu mi'cyi'sëùa' tha'ëuvomëupù ngōqiāma'tong kām cei hānkiu'ëu gìluī leīgu'cà,

Lò cei nuak luilui viōī nuakīga' ënaì ëza nëulëu'meiëu gìluī leīgu'cà,

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူ့အပေါင်းတို့သည်  
အခြေခံလူအခွင့်အရေး၊ လူဂုဏ်သိက္ခာနှင့် တန်ဖိုး၊ အမျိုးသားနှင့်  
အမျိုးသမီး တန်းတူအခွင့်အရေးရှိမှုတို့ကို ငှုံးတို့ သက်ဝင် ယုံကြည်  
ကြောင်း ကုလသမဂ္ဂပဋိညာဉ်း ထပ်မံအတည်ပြုခဲ့ပြီး၊ ပိုမိုကျယ်ပြန့်  
သည် လွှတ်လပ်မှုတွင် လူမှုရေးတိုးတက်ရေးနှင့် လူဘဝအဆင့်  
အတန်း တိုးတက်ကောင်းမွန်ရေးတို့ကို မြှင့်တင်ရန် သန္တိက္ခာန်ချုပြီး  
ဖြစ်သောကြောင့်လည်းကောင်း၊

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့် ပူးပေါင်း  
၍ လူအခွင့်အရေးနှင့် အခြေခံလွှတ်လပ်ခွင့်များကို ကမ္ဘာတစ်ဝန်း  
လုံးက ပိုမိုမြှင့်တင် လေးစားလိုက်နာ ကျင့်သုံးကြစေရေးအတွက်  
ဆောင်ရွက်မည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း၊

အဆိုပါ လူအခွင့်အရေးနှင့် လွှတ်လပ်ခွင့်များကို အတူတက္ခာ  
နားလည်မှုရှိခြင်းသည် ဤကတိကဝ်တ်ကို အပြည့်အဝ အကောင်  
အထည်ဖော်စေရေးအတွက် အရေးကြီးဆုံးဖြစ်သောကြောင့်လည်း  
ကောင်း၊

UN bei monggu' vompù lò nuakpù nuaknyiùhaī ëgiam mìcyi'sëùa' tha'ëuvomëupù ënaīvī mi'mei cei gong vuì, mai'pù mañnyiùsëù beīngaī yinngaī këgìga' tha'ëuvomëupùhaīdei muangliamantë UN ngōqiām gu'cà ëtongzoankiu'yuī, ëqo'ëvui' këxom nëulëu'ga' xuīcui' xuīlō cei mi'nai mi'za nëulëu' dëu'mei dëu'vongëu qiāmī luīleīgu'cà,

UN bei monggu' hìpùhaī beìgàmvō ga' mi'nai mi'za cei mi'cyi'ëùa' tha'ëuvomëupù ënaīvīhaī gënyiùquigu'pù ëgiama' nëulëu' gongvuìga' cètancëgianbùtë ngōqiām gianluī leīgu'cà,

Nëng mi'nai mi'za cei ëqo'ëvui' këxom àmàm ga' muangdui' ngui ga' nëng ngōqiām ëgiam tha'ga' xuīlēnëupù taian leīgu'cà,

လူတိုင်း၊ အဖွဲ့အစည်းတိုင်းက ဤကြညာစာတမ်းကို အစဉ်  
နှလုံးသွင်းလျက် ကမ္မာတစ်ဝန်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့်  
လွတ်လပ်ခွင့်များကို လေးစားကြစေရန် သင်ကြားခြင်း၊ အသိပညာ  
လေးခြင်းဖြင့် အားထုတ်ကြစေရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂ<sup>၁</sup>  
အဖွဲ့ဝင်နိုင်ငံများနှင့် ထိနိုင်ငံတို့၏ စီရင်ပိုင်ခွင့်အာဏာအောက်ရှိ  
နယ်ပယ်အတွင်းမှ တိုင်းသူပြည်သားများက အဆိုပါအခွင့်အရေးနှင့်  
လွတ်လပ်ခွင့်များကို ကျယ်ပြန့်ထိရောက်စွာ အသိအမှတ်ပြုလိုက်နာ  
ကျင့်သုံးစေရန်အလို့ကာ နိုင်ငံတွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင်  
အဆင့်ဆင့် တိုးတက်သော အစီအမံများဖြင့် အားထုတ်ကြစေရန်  
အတွက်လည်းကောင်း ရည်ရွယ်လျက်၊ နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်း  
တို့ အောင်မြင်မှုရရှိရန် ဆောင်ရွက်ကြရမည့် အားလုံးနှင့်ဆိုင်သော  
စံတစ်ရပ်အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ဤကမ္မာလူ  
အခွင့်အရေးကြညာစာတမ်းကို ယခုထုတ်ပြန့်ကြညာလိုက်သည်။

### အပိုဒ် ၁

လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး  
ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်။ လူတို့၏  
ဆင်ခြင်တုတရားနှင့် အမှားအမှန်စေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်  
ရှိကြ၍၊ တစ်ဦးကိုတစ်ဦး ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ဆက်ဆံ  
ကျင့်သုံးသင့်သည်။

Mi' ëzàm gàmvōluīpū bei cei pān ëgiama' nëng zò cei ā muanggu' luīlëu'ga' gënyiùquigu'pù ëgiama' nëng tha'ëuvomëupù cei ëqo'ëvui' këxom ga' gongvuìkiu'ëu theitaī, xī cei li nguihiān ga' ku'ō āngcyi'ëucà, UN bei monggu' vompù lòhaī cei nëng lòhaīa' tan cei gianëu theikiu'pù lò monggu' lòpù nuakpù haīa' nëng tha'ëuvomëupù këtan këgian ga' nëulëu'nguiëu nguihiān āngcyi'ëucà lò cei lòhaī ëgiama' ëthuāng nëulëu' dëu'thaëu ëzàmdaga' āngcyi'ëucà dui'cān, lò ëgiam, mi' ëgiam dëu'tha'meīëu ëgaimdei qo'pù xīlëu'ëu zeī ga' UN nuakxi ngōgāma' Gënyiùqui' Mi'cyi'sëùa' Tha'ëuvomëupù Zò cei Ā lëu'quāng ga' thei taī an.

### Ëdip (1)

Mi'cyi'sëù ëgiama' ëqo'ëvui' këxom ga' pa'niluīpū nyianmei cei tha'ëu vomëupù haī ei' ga' gianni. Dui'so' dui'quāngngui cei ëmei ëtha beīngaī yinngaī yuakpù sām cei zām gìniga' zakzakdei tei cei nio cëu muangdui'lim cènai cëza tha'bù.

အပိုဒ် ၂

လူတိုင်းသည် လူမျိုး၊ အသားအရောင်၊ အမျိုးသား၊ အမျိုးသမီး၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေး သို့မဟုတ် အခြား ဘာသာစကား၊ နိုင်ငံသား သို့မဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော အယူအဆ၊ နိုင်ငံသား သို့မဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ကော်မြစ်၊ ပစ္စည်းဉာဏ်၊ မျိုးရိုးကော်မြစ်နှင့် အခြားအဆင့်အတန်း ကော်မြစ်၊ ပစ္စည်းဉာဏ်၊ မရှိစေဘဲ ဤကြညာစာတမ်းတွင် ဖော်ပြပါရှိ စသည့် ခွဲခြားမှုမျိုး မရှိစေဘဲ လွတ်လပ်ခွင့် အားလုံးကို ခံစားခွင့် ရှိသည်။ ထိုပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာ နိုင်ငံ သို့မဟုတ် နယ်မြေ အသာသည် အချုပ်အခြားအာဏာပိုင် လွတ်လပ်သည့်နယ်မြေဖြစ်စေ၊ ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက်ခံနယ်မြေဖြစ်စေ၊ ကိုယ်ပိုင်အပ်ချုပ်ခွင့်အာဏာ မရရှိသောနယ်မြေဖြစ်စေ သို့မဟုတ် အချုပ်အခြား အာဏာ တစ်စုံတစ်ရာ ကန့်သတ်မှု ရှိသည့်နယ်မြေဖြစ်စေ ယင်း၏ နိုင်ငံရေး၊ စီရင်ပိုင်ခွင့် သို့မဟုတ် နိုင်ငံတကာအဆင့်အတန်း တစ်ခုခု ကို အခြေခြားခြင်းမှု မပြုလုပ်ရ။

အပိုဒ် ၃

လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံးမှု ရွှေ့ရှိသည်။

အပိုဒ် ၄

မည်သူ့ကိုမှာ ကျေးကျွန်းအဖြစ် သို့မဟုတ် ကျေးကျွန်းကဲ့သို့ မပြုရ။ ကျွန်းပြုခြင်းနှင့် ကျွန်းအရောင်းအဝယ်ပြုခြင်းပုံစံ အားလုံးကို ပိတ်ပင်တားမြစ်ရမည်။

အပိုဒ် ၅

မည်သူ့ကိုမှာ ည်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြော်စေ၊ လူမဆန်သော၊ လူသိက္ခာ ညီးနှမ်းစေသော ပြုမှုဆက်ဆံခြင်း သို့မဟုတ် အပြစ်အကိုယ်ပေးခြင်း မပြုရ။

### Êdip (2)

Mi' ëzàm, mi'li, këū cei zëū, mai'pùsëù mai'nyiùsëù, ngō cei sām támzaī muangliampù nuakzang leī nëngkëtai xuīcui' xuīlōdei qo'pù, ëquàng ëngai, pòng cei giāmpū, kiomei cei nënglidei yinbeī yinngaī këgìhiān ga' nëng zò cei ā laigu' hàluīpù tha'ëuvomëupù cei ëqo'ëvui' këxom ga' ëgiama' cëtha' tha'bù. Nëngxuīgu' mi'zak naipù lò nuak nëngkëtai lò cei ōmā ëtāng ëxio' këxom ga'pù lò cei ōm bēcā UN a' kok cei xak luīpù lò cei ōm bēcā mūmuangdi' zëū cei zangëu këtha'pù lò cei ōm bēcā nëngkëtai ëtāng ëxio' këxompù zakli zak, tak cei yìn giluīpù lòbēcā, nëng lòleī tan cei gian tha'pù nëngkëtai lonyiù nuaknyiù xī gongvui, zaklidei vīlëu' ga' abeīngaī tha'bù.

### Êdip (3)

Mi' ëzàm anaì ëtāng ëxio' këxom ga' cei mi'zak tha'meiëu giàn.

### Êdip (4)

Zëuzëu lòbēcā quseùpēga' anaìhiān tha'bù. Quëu cei qu yīnpūhaī ëgiamdei cè tak tha'bù.

### Êdip (5)

Zëudei lòbēcā thiāng cei luak nëngkëtai co'cān këxom ga', mi'muangkëgi, mi'meimuang lëu'cui tan cei nyio nëngkëtai tanlëu' nagì.

## အပိုဒ် ၆

လူတိုင်းသည် ဥပဒေအရာ၏ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် နေရာတိုင်း  
တွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့် ရှိသည်။

## အပိုဒ် ၇

လူအားလုံးတို့သည် ဥပဒေအရာ၏ တန်းတူရည်တူရီကြပီး ဥပဒေ၏  
တန်းတူ ကာကွယ်စောင့်ရှောက်မှုကို မည်သည့် ခွဲခြားဆက်ဆံမှုများ  
မရှိစေဘဲ ခံစားပိုင်ခွင့် ရှိသည်။ ဤကြေညာစာတမ်းကို ဖောက်ဖျက်  
၍ ခွဲခြားဆက်ဆံခြင်းမှုလည်းကောင်း၊ ထိုသို့ ခွဲခြားဆက်ဆံရန်  
လျှော့ခေါ်ခြင်းမှုလည်းကောင်း တူညီသော ကာကွယ်စောင့်ရှောက်မှု  
ကို ခံစားပိုင်ခွင့် ရှိသည်။

## အပိုဒ် ၈

လူတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ဥပဒေအရ ၄၏း  
အား ခံစားခွင့် ပြုထားသည့် မူလအခွင့်အရေးများကို ဖောက်ဖျက်  
ခြင်း ခံရလျှင် ထိုသူသည် စီရင်ပိုင်ခွင့်ရှိသော နိုင်ငံတော်ခုံရုံးများ၏  
ထိရောက်သော ကုစားပေးမှုကို ရပိုင်ခွင့် ရှိစေရမည်။

## အပိုဒ် ၉

မည်သူများ မတရားဖမ်းဆီးခြင်း၊ မတရားချုပ်နှောင်ခြင်း သို့မဟုတ်  
မတရားပြည်နှင်ခြင်း မခံစေရ။

## အပိုဒ် ၁၀

လူတိုင်းသည် ၄၏း၏ အခွင့်အရေးနှင့် တာဝန်ရှိမှုများကို အဆုံး  
အဖြတ်ခံရာတွင်လည်းကောင်း၊ ၄၏းအပေါ် ပြစ်မှုကြောင်းအရ  
စွပ်စွဲချက်ကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း လွတ်လပ်၍  
ဘက်လိုက်မှုမရှိသော တရားရုံးတစ်ရပ်က အများပြည်သူရွှေမြောက်  
တွင် တရားမျှတစ္ဆေးကြားနာစစ်ဆေးခြင်းကို တန်းတူရည်တူအပြည့်  
အဝ ရပိုင်ခွင့် ရှိသည်။

### Êdip (6)

Mi' ëzàma' lëu'thā lëu'giām mi'pōm zakpēga' zëuqu' lòbēcā cèngui cèzān kiu' tha'bù.

### Êdip (7)

Mi' ëzàma' lëu'thā lëu'giām gìnì ga' lëu'thā lëu'giām ei' ga' thō cei lōpūā beīngaī yinngaī këgìhiān ga' cëtha' tha'bù. Nëng zò cei ā dei këlëu' ga' beīngaī yinngaī ga' bēcā, nëng beīngaī yinngaīëu lëu'so' ga' lòbēcā àm ga'pù thō cei lō kiu' cègì tha'bù.

### Êdip (8)

Mi' ëzàma' lëu'thā lëu'giāmpū ëvi bei nëngkëtai lëu'thā lëu'giāmluīpū pēga' nëngdei kiu'luīpū thàëu vomëupù ëgìvo lëu'thi'an kiu' mōā ëpià tankiu' leikiu' yuakpù bei haīa' ëthiàngthapù tha'ëu cègì tha'bù.

### Êdip (9)

Zëulò bēcā ëthiàng këtha kaipù gippù, nëngkëtai nuak a'tong kām cei gōphō agì tha'bù.

### Êdip (10)

Mi' ëzàma' nëng cëtha'cèvompù cei cèthō cèlōkiu'pù haīa' dasā lasā ga' bēcā, nëngqui ëthiàngkëtha yuīsū dasālasā ga' bēcā, ëqo'ëvui' këxom qahaīkëgì ga' beìnyiù pānnyiù qagu' ei'zàng ga' cëtha'tha'bù.

### အပိုဒ် ၁၁

(၁) ပြစ်မှုတစ်ရပ်ဖွင့် တရားစွဲဆိုခံရသော လူတိုင်းသည် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပရန် လိုအပ်သည့် အာမခံချက်ရှိသော၊ အများပြည်သူ ရှေ့မြောက်၌ စစ်ဆေးသောတရားရုံးက ဥပဒေနှင့် အညီ ကြားနာစစ်ဆေးပြီး ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်မှု မခံရမချင်း အပြစ်မဲ့သူဟူ၍ မှတ်ယူခြင်း ခံထိုက်သည့် အခွင့်အရေး ရှိသည်။

(၂) ပြစ်မှုကျူးလွန်သည့်အချိန်တွင် ပြည်တွင်းဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက် မှ တစ်ရပ်သည် ပြစ်မှု မမြောက်ပါက ထိပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုအတွက် မည်သူမျှ အပြစ်မရှိစေရ။ ပြစ်မှုကျူးလွန်သည့် အချိန်ကာလတွင် ထိုက်သင့်စေနိုင်သော ပြစ်ဒဏ်ထက် ပိုမိုကြီးလေး သော ပြစ်ဒဏ်ကို ထိုက်သင့်စေခြင်း မရှိစေရ။

### အပိုဒ် ၁၂

မည်သူမျှ မိမိ၏ ပုဂ္ဂိုလ်ရေး လွှတ်လပ်ခွင့်၊ မိသားစု၊ နေအိမ် သို့မဟုတ် စာပေးစာယူကိစ္စရပ်များတွင် မတရားဝင်ရောက်စွက်ဖက်ခြင်းကိုလည်းကောင်း၊ မိမိ၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုအား ပုတ်ခတ်ခြင်းကိုလည်းကောင်း မခံရစေရ။ လူတိုင်းသည် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပုတ်ခတ်ခြင်းတို့မှ ဥပဒေအရ အကာအကွယ်ရပိုင်ခွင့် ရှိသည်။

### အပိုဒ် ၁၃

(၁) လူတိုင်းတွင် နိုင်ငံ၏ နယ်နိမိတ်အတွင်း၌ လွှတ်လပ်စွာ သွားလာရွှေပြောင်းခွင့်နှင့် နေထိုင်ခွင့် ရှိသည်။

### Êdip (11)

1. Mei'zak lëu'lëu' ga' mei'cèlopù ëzàmà nëng mei' dëu'tha'ëupù, bei' cei pān gu' xàngcān zocānpū naīthiānga' theikiu' lëu'kiu'pùdei ei' ga' xàngcān lëu'ga' mei' giantë këmòzodei tàng ga' mei' këgi pù tē cèdui'tha'pù gian.
2. Mei' ngom athōng gu' nuakmuang thei kiu'pù a'tong bēcā, nuak ëzàm dei theikiu' lëu'kiu' pù a'tong lòbēcā xuīlēnpū nëngkëtai thīan pùà mei' këgìmō nënglēnpū nëngkëtai thīanleīgu' zëudeilòbēcā mei' agìtha'bù. Mei' ngom kām muanggu' cèleu'pù mei'ëu nëu ga' alëu'tha'bù.

### Êdip (12)

Zëua'lōbēcā mūmū mi'pōm zakleī ëqo'ëvui' këxom, yam nëngkëtai lailëu'laithan monggu' ëthiàngkëtha ngomhàbēcā, mūmū thëmméi nyānmei lëu'cyui pùbēcā agìtha'bù. Mi'ëzàm nëngdëga' yui ngomhà nëngkëtai lëu'cyuipù a'tong theikiu' lëu'kiu'pùa' cèkām cèhānkiu' tha'bù.

### Êdip (13)

1. Mi' ëzàm lòìmuang gu' ëqo'ëvui' këxom keìyuivìyuiga' cei naiga' tha'an.

(၂) လူတိုင်းတွင် မြစ်၏ နိုင်ငံအပါအဝင် မည်သည့်နိုင်ငံမှုမဆို ထွက်ခွာပိုင်ခွင့်နှင့် မြစ်၏ နိုင်ငံသို့ ပြန်လာပိုင်ခွင့် ရှိသည်။

### အပိုဒ် ၁၄

(၁) လူတိုင်းသည် ဖိစီးနှိပ်စက်မှုမှ လွတ်ကင်းရန် အခြားနိုင်ငံများ၏ ခိုလှုံးခွင့်ကို တောင်းခံပိုင်ခွင့်နှင့် ရရှိခဲ့စားပိုင်ခွင့် ရှိသည်။

(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများ သို့မဟုတ် ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် အခြေခံမှုများကို ဆန့်ကျင်သော ပြုလုပ်မှုများ အပေါ် အကြောင်းပြု၍ အမှန်တကယ် ဖြစ်ပေါ်လာသည့် တရား စွဲဆိုမှုများတွင် အထက်ပါအခွင့်အရေးကို ကိုးကားအသုံးပြုခြင့် မရှိ စေရ။

### အပိုဒ် ၁၅

(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

(၂) မည်သူမျှ မြစ်၏ နိုင်ငံသားဖြစ်မှုကို မတရားရပ်သိမ်းခြင်း မခံရ စေရ။ မြစ်၏ နိုင်ငံသားဖြစ်မှု ပြောင်းလဲနိုင်သည့် အခွင့်အရေးကို လည်း ပြင်းပယ်ခြင်း မခံရစေရ။

### အပိုဒ် ၁၆

(၁) အရွယ်ရောက်ပြီးသော ယောက်ရားနှင့် မိန်းမတို့တွင် လူမျိုး၊ နိုင်ငံသား သို့မဟုတ် ကိုးကွယ်သည့်ဘာသာကို အကြောင်းပြု၍ ကန့်သတ်ချက် တစ်စုံတစ်ရာ မရှိစေဘဲ ထိမ်းမြားလက်ထပ်ပိုင်ခွင့် နှင့် မိသားစု ထူထောင်ပိုင်ခွင့် ရှိသည်။ ငှါးတို့သည် လက်ထပ်ရာ တွင်လည်းကောင်း၊ အကြောင်လင်မယားအဖြစ် ပေါင်းသင်းနေစဉ်တွင် လည်းကောင်း၊ ကွာရှင်းပြတ်စဲသည့်အခါတွင်လည်းကောင်း တန်းတူ ရည်တူ အခွင့်အရေးများ ရခွင့်ရှိသည်။

2. Mi' ëzàm mūmū lògu'lò këtai ga' zëulò gu'bëcā quidìnquisei'ëu cei mūmūlò gu'niap ga' tha'an.

### Êdip (14)

1. Mi' ëzàmdei thiàngyui luakyui dëu'këgiëu ëbàlògu' naïëu zëuga' cètha' tha'bù.

2. Lò leī këqo'pù mei' nëngkëtai UN a' dui'cānluīpū cei vīnyiū ngōqiām dei këei' ga' xuī tanpùdei lõlëu'ga' ëcëucëu mei' lìmluīpū yuiqiam ga'mō ëquigu'pù laimuang tha'ëuvomëu pù nëulëu' ga' lëu'ëu àtha'.

### Êdip (15)

1. Mi' ëzàm lòzakmuanggu' nuakzang mi'zak tē naì ga' tha'an.

2. Zëuzëulòbëcā mūmū nuakzang mi'zak tailuīpùdei ëthiàngkëtha ga' agō akamtha'bù. Mūmū nuakzang mi'zak cètha'cèvompù phiō cei leì ga' atha'bù.

### Êdip (16)

1. Mi'vuī zeīanpū mai'pù mai'nyiùsëùhaīā mi'li, nuakzangmi' nëngkëtai muangliampùdei iānlëu'ga' tāng cei xio' zakpang këgihiān ga' dëm īlëu' ī cei yamzang ga' tha'an. Nënghaīā lëu'ibëcā, mai'pù mai'nyiù nī tē àmga' naibëcā, pōī athōngbëcā tha'ëuvomëu pù cèei'tha'bù.

(၂) သတိသားနှင့် သတိသမီး နှစ်ညီးနှစ်ဖက်တို့၏ လွတ်လပ်သော သဘောဆန္ဒ အပြည့်အဝရှိမှုသာလျှင် ထိမ်းမြားလက်ထပ်ခြင်း ပြရ မည်။

(၃) မိသားစုသည် လူအဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့ ဖြစ်ပြီး လူအဖွဲ့အစည်းနှင့် နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ခံစားပိုင်ခွင့် ရှိသည်။

### အပိုဒ် ၁၇

(၁) လူတိုင်းတွင် မိမိတစ်ညီးချင်းသော်လည်းကောင်း၊ အခြားသူများ နှင့် စုပေါင်း၍သော်လည်းကောင်း ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ခွင့်ရှိသည်။  
 (၂) မည်သူများ မိမိပိုင်ပစ္စည်းဥစ္စာကို မတရားသိမ်းယူခြင်း မခံထိုက် စေရ။

### အပိုဒ် ၁၈

လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ အများအမှန် ဝေဖန်ပိုင်း မြားခွင့်နှင့် ကိုးကွယ်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေးများတွင် မိမိကိုးကွယ်သည့်ဘာသာ သို့မဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲခွင့်အပြင်၊ တစ်ညီးချင်းဖြစ်စေ၊ အများနှင့် စုပေါင်း၍ဖြစ်စေ မိမိကိုးကွယ်သည့်ဘာသာ သို့တည်းမဟုတ် သက်ဝင်ယုံကြည်မှုကို အများပြည်သူ ရှေ့မောက်၌ဖြစ်စေ၊ သီးခြား ဖြစ်စေ လွတ်လပ်စွာ သင်ပြခွင့်၊ ကျင့်သုံးခွင့်၊ ဝတ်ပြုကိုးကွယ်ခွင့် နှင့် ဆောက်တည်ခွင့်တို့လည်း ပါဝင်သည်။

(2) Ngum pü ko vie htah ham kä pih nat htok kä thap kä lah mä nga ko ham kä moh long tieh nga pih xu zöh zeing pi nga zöh lö htit kam söh kä nyu püh meh nyih.

(3) Nok long khö pu mih hteing lo hiak kyi to pang nga pih kä than pih xie kä theik tha ko mih hteing lo ko mong kä man kok kä kip pih kyi püh min pih luom nga ko.

### **Kä thong seing (17)**

(1) Mih hteing kä lü pu pah pah khuat lo htit ta yu mih ma lö zö kam söh kä ta yu geing kä leing püh suan nga ko.

(2) Hto hto ta yu pah pah geing kyi kä luom mä tha ko kyin lah mä kham lah püh htih.

### **Kä thong seing (18)**

Mih hteing kä lü pu kä thap kä lah mä nga ko tui kä khä ma meh kä tha kä gah htie ho thut yok kä pih luom ko long lam luom nga ko. Sö luom kyin no pah pah long lam khä zam sö mä long zöh long lam pih kyi kä thap kä lah mä nga ko lan kä püh kä pih na kyi khuat lo ta yu, lo kam sö kä ta yu pah pah long lam khä zam sö mä long zöh long lam pih kyi lo kä lü pi ngah kyä ta yu kä htuom ta yu kä thap kä lah mä nga ko kä tö kä sa luom long lam sit liak luom ko kä sa kä lah luom hie huan hie ko.

## အပိုဒ် ၁၉

လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိသည်။ အဆိုပါအခွင့်အရေးများတွင် ထင်မြင်ယူဆ ချက်များကို အနောင့်အယူက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့် အပြင် သတင်းအချက်အလက်နှင့် အတွေးအခေါ် အယူအဆများကို သတင်းမိဒီယာ တစ်ရပ်ရပ်မှုတစ်ဆင့် နယ်နိမိတ် အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန်ခံခြင့်တို့လည်း ပါဝင်သည်။

## အပိုဒ် ၂၀

- (၁) လူတိုင်းတွင် ပြိုမ်းချမ်းစွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့် တို့ကို လွတ်လပ်စွာ ကျင့်သုံးခွင့် ရှိသည်။
- (၂) အဖွဲ့အစည်းတစ်ရပ်ရပ်တွင် ပါဝင်စေရန် မည်သူကိုမျှ အတင်း အကျပ် မပြုရ။

## အပိုဒ် ၂၁

- (၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အစိုးရအဖွဲ့အစည်း၌ တိုက်ရိုက်ဖြစ် စေ၊ လွတ်လပ်စွာ ရွှေးချယ်သည့် ကိုယ်စားလှယ်များမှုတစ်ဆင့်ဖြစ် စေ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။
- (၂) လူတိုင်းတွင် မိမိနိုင်ငံ၏ ပြည်သူ့ဝန်ထမ်းဖြစ်ရန် တူညီသည့် အခွင့်အရေး ရှိသည်။
- (၃) အစိုးရအုပ်ချုပ်မှုအာဏာသည် ပြည်သူပြည်သားတို့၏ ဆန္ဒ အပေါ် အခြေခံရမည်။ လူတိုင်းပါဝင်ရှု တန်းတူညီမျှ ဆန္ဒမဲပေးနိုင် ခွင့်ရှိပြီး လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ အချိန်ကာလ အပိုင်းအခြားအလုံက် ကျင်းပ သော စစ်မှုနှစ်သည့် ရွှေးကောက်ပွဲများတွင် အဆိုပါဆန္ဒကို ဖော်ထုတ် ရမည်။

## Êdip (19)

Mi' ëzàm ëqo'ëvui' këgì ga' dui' cei op ga' cei thei quāng ga' tha'an. Nëng tha'ëuvomëupù dui' cei oppù ëlimhaī, ëqo'ëvui' këxom ga' tan cei gian qui gu' zò cei ā cei dui'so' dui'quāng xī cei li haīdei zò cei à tanpù bei zakzak a'tong lōi beīngaī këgì ga' lìmquānglëu' ga' cei theipù haīcā hāan.

## Êdip (20)

1. Mi' ëzàm nuakzang monggú gàmvō thinvō cei bei cei pān lëúquāng ëu ëqo'ëvui' këxom ga' tan cei gian ga' tha'an.
2. Bei cei pān zakzak mong gu' dëu'vomhàëu zëuzëudei lòbēcā hōlim athiūtha'bù.

## Edip (21)

1. Mi' ëzàmëu mūmūlò uppù beìa' mūmūpōma' bēcā, ëqo'ëvui' këxom ga' zëūquāngpù mi'thiàng gu' lòbēcā tanhà vomhà ga' tha'an.
2. Mi' ëzàma' mūmū lòqui' gu' xuīlei tha'pù mi' dëu'zeīëu ei' ga' tha'ëu pù gian.
3. Ënyi ëappù ngō cei sāmā nuakpù nuaknyiùhaī muangdui'a'tong cèvibù. Mi' ëzàmhà ga' lai thiū tha'lëu'mìgu' gio'lim thiūpū lai, nëngdei àmga' dui ëqo'ëvui' këxompù lai thiūpūbēcā athōng avongdei haī ga' tan cei lënpū ëthiàng thapù mi' zōquāngpū muang gu' nëngmuàngdei cèlëu'quāngtha'bù.

## အပိုဒ် ၂၂

လူတိုင်းတွင် လူအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူမှာဘဝ  
လုံခြုံရေး ရယူပိုင်ခွင့်ရှိသည့်ပြင်၊ မိမိနိုင်ငံ၏ ဖွဲ့စည်းမှုနှင့် အရင်း  
အမြစ်တို့အရ အမျိုးသား ကြိုးပမ်းမှုနှင့် နိုင်ငံတကာပူးပေါင်း  
ဆောင်ရွက်မှုတို့ဖြင့် မိမိ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ရည်ကိုယ်သွေး  
လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သော  
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို ရရှိခံစား  
ပိုင်ခွင့် ရှိသည်။

## အပိုဒ် ၂၃

(၁) လူတိုင်းတွင် အလုပ်လုပ်ပိုင်ခွင့်၊ မိမိနှစ်သက်ရာ အလုပ်အကိုင်  
ကို လွတ်လပ်စွာ ရွှေးချယ်ပိုင်ခွင့်၊ တရားမျှတူ၍ အဆင်ပြုမှုရှိ  
သော လုပ်ငန်းခွင်အခြေအနေများ ရပိုင်ခွင့်နှင့် အလုပ်လက်မဲ့ဖြစ်  
ခြင်းမှ အကာအကွယ် ရပိုင်ခွင့် ရှိသည်။

(၂) လူတိုင်းတွင် တူညီသော အလုပ်အတွက် တူညီသော လုပ်ခ<sup>၅</sup>  
ကြေးငွေကို ခွဲခြားမှု တစ်စုံတစ်ရာ မရှိစေဘဲ ရပိုင်ခွင့် ရှိသည်။

(၃) အလုပ်လုပ်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏မိသားစုအတွက်  
လူဂုဏ်သိက္ခာနှင့် ထိုက်တန်သော ဘဝရပ်တည်မှုကို အာမခံနိုင်မည့်  
တရားမျှတူ၍ လျှော်ကန် သင့်မြတ်သော အခကြေးငွေ ရပိုင်ခွင့်  
ရှိသည်။ လိုအပ်လျှင် အခြားလူမှုရေး ကာကွယ်စောင့်ရှောက်မှုများ  
ကိုလည်း ဖြည့်စွက်ရရှိ ခံစားပိုင်ခွင့် ရှိသည်။

(၄) လူတိုင်းတွင် မိမိ၏ အကျိုးစီးပွားရုံး ကာကွယ်ရန်အတွက်  
အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်နှင့် ယင်းသမဂ္ဂများတွင် ပါဝင်  
ဆောင်ရွက်ခွင့် ရှိသည်။

## Êdip (22)

Mi' ëzàmëu mi'beìmi'pān kāmmong gu' beìzak mong gu'pù mi'zaka' mi'naìmi'za mei tha'lëu'quigu', mūmūlòqui gàmvōluīpū cei gìluīpūhaītiām mi'li leī ângcyi'pù cei lò haī gàmvō ga' xuīlēn a'tong mūmū meiëu cei mūmū yuakpù këqo'këvui' ga' nüulëu' dëu'meiëu këgì këtha'pù qì cei nìlim mi'naì mi'za meicà xī cei li këlëu'mu'an ga' cètha' tha'bù.

## Êdip (23)

1. Mi' ëzàmëu xuīlei tha', mūmū muangdëmpù xuīhaīdei ëqo'ëvui' këxom ga' cèzëu' tha', këbeī ngaīzin ngaī ga' ëcapviōpū xuīleitēm tha'ëupù cei xuī keī xuīleiëu këgì pùhaīdei cèkām cèhāntha'bù.
2. Mi' ëzàm xuīlei àmga'mō ëhuīcā këbeīngaī ga' cèàmtha'bù.
3. Xuī leinùpù mi'ëgiam mūmū cei mūmūlòqui yamqianëu mi'naì meiëu pùdei tha'ga' quigëm këbeīngaī ga' ëthiàngëlim thapù ëhuīëmuì cètha'tha'bù. Ëlìmthiàng gi mō mi'dei kām cei hānpū tha'ëuvongëu ëbàpùbeìcà liànsū ga' tha'ëuvongëupù cègi tha'bù.
4. Mi' ëzàma' mūmū keìsëu'leisëu'ëupù leìgu' quigëmyuìëu xuīkeìxuītanbei lëu'quāng ga' ënëngbei monggu' leihà tanhàëu tha'pùcà gian.

## အပိုဒ် ၂၄

လူတိုင်းတွင် ကြောင်းကျိုးလျှော်ညီစွာ ကန့်သတ်ထားသည့် အလုပ် ချိန်နှင့် လစာဖြင့် ခံစားခွင့်ရှိသော အခါအားလျှော်စွာ သတ်မှတ် ထားသည့် အလုပ်အားလပ်ရက်များ အပါအဝင် အနားယူခွင့်နှင့် အားလပ်ခွင့်တို့ကို ခံစားပိုင်ခွင့် ရှိသည်။

## အပိုဒ် ၂၅

(၁) လူတိုင်းတွင် အစားအစာ၊ အဝတ်အထည်၊ နေအိမ်၊ ကျွန်းမာရေး စောင့်ရှောက်မှုနှင့် လိုအပ်သည့် လူမှုအထောက်အပံ့များအပါ အဝင် မိမိနှင့် မိမိ၏ မိသားစု ကျွန်းမာရေးနှင့် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံလောက်သည့် လူနေ့မှူ အဆင့်အတန်းကို ရပိုင်ခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်ခြင်း၊ ကျွန်းမာရေးချို့တဲ့ခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ မှုဆိုးမဖြစ်ခြင်း၊ အသက်အရွယ်အိုမင်းခြင်း သို့မဟုတ် မိမိမတတ်စွမ်းနိုင်သော အခြေအနေများကြောင့် အသက်မွေးဝမ်းကျောင်း မပြုနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံးခြုံမှု ရပိုင်ခွင့် ရှိသည်။

(၂) မိခင်ဘဝနှင့် ကလေးသူငယ်ဘဝတို့တွင် အထူးစောင့်ရှောက်မှု နှင့် ကူညီမှုကို ရပိုင်ခွင့် ရှိသည်။ တရားဝင်လက်ထပ်ရှုဖြစ်စေ၊ တရားဝင် လက်မထပ်ဘဲဖြစ်စေ မွေးဖွားလာသော ကလေးအားလုံး သည် တူညီသော လူမှုကာကွယ်စောင့်ရှောက်မှုကို ခံစားခွင့် ရှိသည်။

## Êdip (24)

Mi' ëzàmëu nōa'ëu, naìyuizayuiëu nōa' athōng ëxom paìluīpū nōa'avong hàsū ga' nōa' lëu'pùleīā ëhuī këxëm ga' cètha'tha'bù.

## Êdip (25)

1. Mi' ëzàmëu ësëu'ëyi, nì cei i, yam, cëucyilim thō cei lōpū cei mūmū, mūyamqian duikësëukëki' ga' muanglui tē naìmei za mei gianpù ëthōëlōpū hàsū ga' tha'ëuvomëupù gian. Nëngkō gu' xuīlei këgì pù cëucyi këmeipù nëukok nyiu'miàngpù, ei'nyiù, qënanpù nëngkëtai mūmūa' këyuakbù leīgu' keìsëu'leisëu'këtha' ga'mō vuīvongco'ui këxompù cètha'tha'bù.
2. Sëùpa'nyiù cei mi'nai'sëùhaī athōng gu' ëxom thō cei lōpū cei hàyuī pū cètha'tha'bù. Ëmei tē yamzanglëu'ga'lòbëcā, ngàngà naìza ī lëu'ga'lòbëcā pa'luīpū mi'nai' ëgiama' mi'dei kām cei hān yuīpū ei'zàng ga' cètha'tha'bù.

## အပိုဒ် ၂၆

(၁) လူတိုင်းတွင် ပညာသင်ယူခွင့် ရှိသည်။ ပညာသင်ကြားရေးသည် အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်တို့တွင် အခါ့ ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ဖြစ်ရမည်။ စက်မူလက်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာများကို လူအများ သင်ယူနိုင်စေရမည် ဖြစ်ပြီး အဆင့်မြင့်ပညာရေးကို အရည်အချင်းပေါ် အခြေခံ၍ အားလုံး တန်းတူရည်တူ ရရှိစေရမည်။

(၂) ပညာရေးကို လူသားတို့၏ ကိုယ်ရည်ကိုယ်သွေး အပြည့်အဝ ဖွံ့ဖြိုးစေရန်နှင့် လူအခွင့်အရေးနှင့် အခြေခံလွှတ်လပ်ခွင့်များကို ပိုမို လေးစားလာစေရန် ဦးတည်သင်ကြားစေရမည်။ ပညာရေးသည် နိုင်ငံအားလုံးအတွင်း၊ လူမျိုး သို့မဟုတ် ဘာသာရေးဆိုင်ရာ အုပ်စ များအတွင်း နားလည်မှု၊ သည်းခံမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ မြင့်တင်ရမည်ဖြစ်ပြီး ပြိုမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ကုလသမဂ္ဂ ၏ ဆောင်ရွက်ချက်များကို တိုးမြင့်စေရမည်။

(၃) မိမိတို့၏ ကလေး ပညာရေးကို ရွှေးချယ်ရာ၌ မိဘတို့တွင် လက်ညီး အခွင့်အရေး ရှိသည်။

## အပိုဒ် ၂၇

(၁) လူတိုင်းတွင် လူအဖွဲ့အစည်း၏ ယဉ်ကျေးမှုဘဝ်၌ လွှတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့်၊ အနုပညာကို လွှတ်လပ်စွာ ခံစားခွင့်နှင့် သိပ္ပံ့ပညာတိုးတက်မှုနှင့် ငှုံး၏ အကျိုးရလဒ်များကို လွှတ်လပ်စွာ မျှဝေခံစားခွင့် ရှိသည်။

## Êdip (26)

1. Mi' ëzàmëu cyuàngnai pù cètha'tha'bù. Lai vuipùà ëhuansëù tē tān 5 dei dīn ga' ëgònggòng cèvuihiāntha'bù. Tān 5 dei dīn ga' këvui ga' atha' tē cètai tha'bù. Còngkuizolei' cei asëu'vongsëu'ëupù xī cei li mi'ëgiama' cèngui tha'bù. Nëngqui nëupù thōng cei lai vuìà mūmūa' yuakdei tàng ga' ëpomsèlòa' ei'zàng ga' cètha'tha'bù.
2. Thōng cei laià mi'naìmi'za cei ënguiëzān mi'a' tha'ëuvomëupùhaīdei gongvui dëu'giëu yīnglëu'ga' cètheitaītha'bù. Cyuàngà lò gìgi pùgu' mi'li nëngkëtai muangliampù limpù mong gu' muangdui' nguiī muangiò laiī nguiī zānīpù dëu'giëu tanlëu'ga' nuakmeidei kāmyuīpù UN xuī cètha'meī tha'bù.
3. Mūmū mi'nai' laivuiëu pù cei nyiùa' qaxuāng cèzëūkiu'tha'bù.

## Êdip (27)

1. Mi' ëzàmëu mi' bei cei pānëupù xī cei li ëqo'ëvui'këxom ga' kei cei lei nëngkei nënglei lëu' ga' tha'sëu'tha'yiüeu ëmei tē cètha'tha'bù.

(၂) လူတိုင်းတွင် မိမိ၏ကိုယ်ပိုင်ညာ၏ဖြင့် ကြံစည်ဖန်တီးထဲတဲ့ပဲသော သိပ္ပါပညာမှုဖြစ်စေ၊ စာပေမှုဖြစ်စေ၊ အနုပညာမှုဖြစ်စေ ဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ရုပ်ဝါး၊ အကျိုးကျေးဇူးများကို ကာကွယ်မှု ရပိုင်ခွင့် ရှိသည်။

### အပိုဒ် ၂၈

လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့် အရေးများနှင့် လွှတ်လပ်ခွင့်များကို အပြည့်အဝ အကောင်အထည် ဖော်နိုင်မည့် လူမှုရေးစနစ်နှင့် နိုင်ငံတကာဆက်ဆံရေးစနစ် တစ်ရပ် ကို ခံစားပိုင်ခွင့် ရှိသည်။

### အပိုဒ် ၂၉

(၁) လူတိုင်းသည် မိမိ၏ ကိုယ်ရည်ကိုယ်သွေးကို လူအသိက်အဝန်း အတွင်းခြံသာ လွှတ်လပ်ပြည့်ဝစာ ဖွံ့ဖြိုးစေနိုင်သည်ဖြစ်၍ ယင်း အသိက်အဝန်းအပေါ် တာဝန်ရှိသည်။

(၂) မိမိ၏ အခွင့်အရေးများနှင့် လွှတ်လပ်ခွင့်များကို ကျင့်သုံးရာ တွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွှတ်လပ် ခွင့်များကို အသိအမှတ်ပြ၍ လေးစားရန်အလိုင်းလည်းကောင်း၊ ဒီမိုကရေစိလူအဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များ ဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူ အေးချမ်းသာယာရေး နှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်အလိုင်းလည်းကောင်း ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်း သာ ကျင့်သုံးပိုင်ခွင့် ရှိသည်။

2. Mi'ëzàmëu mūmū sām cei zām a'tong tanquāngdui'quāngluīpū xī cei libēcā, laizata'tongbēcā yuī cei buāng a'tongbēcā quāngluī ngailuīpū gongvui' cei épān ëiu'haīdei gëmyuakëu pùgian.

### Êdip (28)

Mi' ëzàmëu nëng zò cei ā mong theiluīpū tha'ëuvomëupù cei ëqo'ëvui' këxompùhaī ëmei tē tanyuak lëu'yuakëu mi'nai mi'za cei nuakzang ëmzëūlim tha'ëuvomëupù gian.

### Êdip (29)

1. Mi' ëzàmëu mūmū tanyuak leiyuakpù mi'beì mi'pān gu' ëqo'ëvui'këxom ga' vonglëu'tha'nùpùleī gu' nëng mi'beì cei pānqui gu' giānli' gian.
2. Mūmūa' tha'ëuvomëupù cei ëqo'ëvui'këxompù tan cei lëu' athōng mi'ëgiama' mui'a'tha'ëupù cei eqo'ëvui'këxompùhaīdeicà gongvui' gi' ga', dìmòkèyèsì mi'beìmi'pānmong gu' qahaì nyiu'hai këgì ga' dui'lui'pū ënaì ëza, beì cei pān nuaknai meiëu cei keisëu' leisëu' giëupùhaī thōëu lōëupùhaicà ngōqiāmdei haī ga' tanëu gianëu cègì tha'bù.

(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်  
ကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို  
ဆန့်ကျင်၍ ကျင့်သုံးခြင်း မပြု။

### အပိုဒ် ၃၀

နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦး  
တစ်ယောက်အတွက်ဖြစ်စေ ဤကြေညာစာတမ်းပါ အခွင့်အရေး  
များနှင့် လွတ်လပ်ခွင့်များကို ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ်  
လျက် တစ်စုံတစ်ခုသော ဆောင်ရွက်ချက်တွင် ပါဝင်ရန် သို့မဟုတ်  
ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟူ၍ ဤကြေညာစာတမ်းပါ  
စာသားတစ်ရပ်ရပ်ကို အဓိပ္ပာယ်ကောက်ယူခြင်း မရှိစေ။



3. Theiluīpū tha'ëuvomëupù cei ëqo'ëvui'këxompùhaīdei duiduileī gu'lòbēcā UN ëupù muangdui'dei këhaī tan cei lëu'pù agì tha'bù.

### Êdip (30)

Lòzakëulòbēcā, mi'lizakëulòbēcā, mi'zakëulòbēcā nëng zò cei ā lai mong hàpù tha'ëuvomëupù cei ëqo'ëvui'këxompùhaī lëu'thi' lëu'seiëu dui'lëu'ga' zakli tanpùmong vomhàëu nëngkëtai mūmū pōma' tanëu tha'ëu tē nëngzò cei ā lai mong gu' hàpù duidui lailimdeilòbēcā ngàngà tan cei lëu'ga' atha'bù.

